

tomentosa Murr ② = ကျွန်းဖို

ကျွန်းဖို န၊ <kyun: bo> 【植】云南石栎 Gmelina arborea

ကျွန်းမျော န၊ <kyun: myaw> 浮岛

ကျွန်းဦး န၊ <kyun: u> 岛屿的东端

ကျွမ်း I န၊ <gyun:> ①织布机综统里的竹杆 ②属掸、泰族的一种族名：～ ပြည် 暹罗国 ③舢斗：～ သမား (杂技) 翻舢斗的人 II က၊ <kyun:/kywan:> ①烧焦，烧毁：မီးလုံး ~ ပြို။ 灯泡烧坏了。/ မီးထဲမှာ ~ သွားပြီ။ 被火烧焦了。②病入膏肓：ရောဂါ ~ နေပြီ။ 病入膏肓。③精通：ဒီဘက်မှာတော်တော် ~ တယ်။ 在这方面很精通。④熟悉，亲密：သူတို့အချင်းချင်းတော်တော် ~ ကြတယ်။ 他们彼此很熟悉。/ သူ့ကိုမ ~ ပါဘူး။ 和他不熟悉。/ သိတောင်း ~ ဟောင်း 老相识

ကျွမ်းကျင် က၊ <kyun: kyin/kywan: kyin> ①精通，擅长，熟练，内行：မြန်မာစာကို ~ ပိုင်နိုင်သည်။ 精通缅甸文。/ ~ သူ 内行，专家 ②(诗) 亲密，熟悉：ငယ်က ~ မေတ္တာဝင်ခဲ့ကြသည်။ 从小很熟，彼此产生了感情。

ကျွမ်းချစ် က၊ <kywan: khyit> 亲密

ကျွမ်းစိုက် က၊ <gyun: sait> 倒立

ကျွမ်းဆောက် က၊ <gyun: hsaut> ①倒立，颠倒 ②倒霉，灾难临头：စီးပွားရေးကမောက်ကမဖြစ်လျှင်တိုင်းပြည် ~ မှောက် သွားနိုင်သည်။ 如果经济混乱，国家就会灾难临头。

ကျွမ်းတိုင် န၊ <gyun: tain> 翻舢斗用的柱子

ကျွမ်းထိုး က၊ <gyun: hto:> 翻筋头，头朝下跳下

ကျွမ်းထိုးကောင် န၊ <gyun: hto: gaun> 【动】子子，跟头虫

ကျွမ်းထိုးငှက် န၊ <gyun: hto: hnget> = ကျေးသန္တာ

ကျွမ်းထိုးမှောက်ခုံ က၊ <gyun: hto: hmaut khon> 倒栽葱地，颠倒地：သစ်ပင်ပေါ်မှ ~ ကျသည်။ 从树上倒栽下来。/ စီးပွားရေးမှာအလွန်ဆိုးဝါးစွာ ~ ဖြစ်နေသည်။ 经济变得混乱不堪。

ကျွမ်းထောင် က၊ <gyun: htaun> 倒立

ကျွမ်းပစ် က၊ <gyun: pyit> 翻筋斗，空翻：နောက် ~ 后空翻

ကျွမ်းပြန် က၊ <gyun: pyan> 后滚翻；(喻) 惨败：～ အောင်ရှုံး သွားတာပဲ။ 输得一塌糊涂。

ကျွမ်းပြန်ကျ က၊ <gyun: pyan kya> 倒栽葱；(喻) 惨败：လက်သီးနဲ့ထိုးထည့်လိုက်တော့ဟိုကောင် ~ သွားတာပဲ။ 一拳把那小子打了个倒栽葱。

ကျွမ်းဘား န၊ <gyun: ba:> 【体】[緬·英 ကျွမ်း + bar] 体操，体操运动

ကျွမ်းရေး န၊ <gyun: yei:> 翻筋斗的技巧、本领

ကျွမ်းလောင် က၊ <kyun: laun> 烧毁

ကျွမ်းလှန် က၊ <gyun: hlan> 倒立

ကျွမ်းလှိမ် က၊ <gyun: hlein> 滚翻

ကျွမ်းဝင် က၊ <kyun: win/kywan: win> (诗) 亲密，熟悉

ကျွမ်းသူပုန်ထ က၊ <gyun: dh-bon hta> 暴动，闹翻了天

ကျွမ်းသန္တာလန် က၊ <gyun: dh-da lan> ①颠倒，倒栽葱 ②倒霉

ကျွယ်လူး န၊ <kywe lu:> 【植】带黑斑的棉桃

ကြ က၊ <kywa> ①起来，突起，隆起：ဖောင်း ~ သည်။ 隆起。②(雅) 请进，请来，请去：မန္တလေး ~ သွားတယ်။ 前往曼德勒了。/ ဒီဘက်ကို ~ ပါ။ 请往这边来。/ ခြေထောက် ~ စမ်းပါ။ 劳驾！抬抬脚。③骄傲：မြောက်သော်လည်းမ ~ ။ 虽然被吹捧，并不飘飘然。

ကြချီ က၊ <kywa' khyi> (雅) 光临，前往：～ တော်မူပါဘုရား။ 请高僧光临。/ ပုသိမ်မြို့သို့ ~ သွား၏။ (僧) 前往勃生市。

ကြစောင်းစောင်း က၊ <kywa' saun: zaun:> 傲慢地，神气十足地：လူကိုက ~ နဲ့၊ အမြင်ကပ်စရာ။ 这人傲里傲气的，令人讨厌。/ စကားပြောတာကိုက ~ နဲ့။ 说话神气十足的。

ကြပြောင်း က၊ <kywa' pyaun:> ①(雅) 离去 ②去世：ဘဝတပါးသို့ ~ သွားလေပြီ။ 已经去世了。

ကြပြန် က၊ <kywa' myan:> 去，前往：မပြန်လမ်းသို့ ~ သွားလေပြီ။ 一去不复返了。(喻) 死，归天。

ကြရောက် က၊ <kywa' yaut> (雅) 光临，到达：ညွှန်ပဲ့သို့ ~ ချီးမြှင့်ပါရန်လေးစားစွာပိတ်ကြားအပ်ပါသည်။ 敬请光临。

ကြရွ က၊ <kywa' ywa> ①隆起，鼓起 ②蓬勃，旺盛，活泼

ကြကြရွရွ က၊ <kywa' gywa' ywa' ywa> ①隆起，鼓起 ②蓬勃地，旺盛地，活泼地：～ ကနေလိုက်တာဒေါင်းမလေး ကျနေတာပဲ။ 跳得轻快活泼，像只小孔雀。/ ပန်းတွေ ~ ဖူးပွင့်နေ၏။ 花开得很旺盛。

ကြလာ က၊ <kywa' la> = ကြရောက်

ကြား က၊ <kywa:> ①吹嘘，炫耀，夸耀：မ ~ ပါနဲ့။ 别夸耀自己。/ ~ လို့ဘဲမပြီးဘူး။ 吹个没完。②(古) 增长，心潮起伏

ကြားကြားစွင့်စွင့် က၊ <kywa: gywa: swin' zwin> 高耸，高高地(飘扬)：အလံတွေ ~ နှင့်ထူထားတယ်။ 旗帜高高飘扬。

ကြားကြားရားရား က၊ <kywa: gywa: ya: ya:> 高耸地，神气地，雄纠纠气昂昂地：တပ်မတော်သားများသည် ~ ချီတက်လာကြသည်။ 战士们雄纠纠气昂昂地走来。/ သူတို့တတွေဟာ ~ ဖြစ်လာကြတယ်။ 这下子他们可神气了。

ကြားကြားရွားရွား က၊ <kywa: gywa: ywa: ywa:> = ကြားကြားရားရား

ကြားရား က၊ <kywa: y-ya:> = ကြားကြားရားရား

ကြားလုံး န၊ <kywa: lon:> 吹嘘的话

ကြားလုံးထုတ် က၊ <kywa: lon: htout> 吹嘘：လာပြီး ~ မနေ